

# Kangpui kahawi

ဆူငယ်ချင်းတောင်း







A vang ha ty ye Lungke hoi  
Khailung ny py ta kangpui  
lawngne ty a-awng. Ani ni  
ly nyingty angkawng hoi  
tuektuek ta ni. Kanisah  
cawngpi ny katue ye ly...

ရွာလေးတစ်ရွာမှာ လုံဂေနဲ့ခိုက်လုံဆိုတဲ့ သူငယ်ချင်းနှစ်ယောက်  
ရှိတယ်။ သူတို့နှစ်ယောက်ဟာ အမြဲပဲတတွဲတွဲရှိပြီး ချစ်ခင်ကြတယ်။

နွေရာသီကျောင်းပိတ်ရက် တစ်ရက်မှာတော့... .



Angcuek kani ye ly, Lungke hoi  
Khailung ni ly ang pakang  
hang ta tavawcawng  
ye ta-ai abawng hoih ti.

တနင်္လာနေ့မှာ လုံဂေနဲ့ခိုက်လုံတို့ ဟင်းရှာဖို့  
ချောင်းငယ်လေးမှာ ကဏန်း အတူတူ များကြသတဲ့။



Bani kani ye ly, sangdu ce  
nyngty asoh hoih ti.

အင်္ဂါနေ့မှာ ဖားလောင်းလေးတွေကို  
အတူတူ ယက်သဲ့ထိုးကြတယ်။






Bathung kani ye ly, nyingty  
tavaw mawi abawng hoih.

ဗုဒ္ဓဟူးနေ့မှာ ငါးကလေးတွေကို အတူတူ မျှားကြတယ်။



Bali kani ye ly, nyngty  
kacawng a-ueng hoih ti.

ကြာသပတေးနေ့မှာ မြို့ကလေးတွေကို  
အတူတူထောင်ကြတယ်။



Bangaw kani ye ly, nyingty  
tawngqing atake hoih ti.


သောကြာနေ့မှာ ပုရစ်လေးတွေကို  
အတူတူ တူးကြတယ်။



Taruk kani ye ly, vangty taqang  
kadui apakang hoih ti.

စနေနေ့မှာ တောကြက်ဥတွေကို  
အတူတူရှာကြတယ်။





Angnawng kani ye ly  
nyngty pung-ing ye alay hoih ti.

တနင်္ဂနွေနေ့မှာ ဘုရားကျောင်းကိုအတူတူ သွားကြတယ်။



Ani ni lawngne ty ly, tabai ty i  
apakang hoi ta ce nyngty palung  
kangih ye acawh hoih ti.

သူတို့နှစ်ယောက်ဟာ တစ်ပတ်လုံးရှာသမျှကို  
အတူတူ ချစ်ချစ်ခင်ခင် ဝေမျှ စားကြတယ်။



A de hoi kay ta kangpui  
lawngne ty ni.

အလွန်ချစ်ခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့ကွယ်။



ခေါင်တူး စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



**H&M FOUNDATION**

